

耳的消息

သုတိသာ/သုတိသာယာ က၊ <thu' ti' tha/ thu' ti' tha ya> 悦耳动听၊ သီချင်းသံတကယ် ~ ပါကလား။ 歌声真动听。 / ကြားရတာ ~ လိုက်လေဗျာ။ 听到的这些声音真悦耳。

သုတေသန န၊ <thu' tei th-na'> 研究၊ ~ စာတမ်းဖတ် ကြားပွဲ 学术报告会 / ~ ကျမ်း 学术论文 / ~ စမ်းသပ်တီထွင်မှု 技术革新，科学试验 / ~ ဌာန 科学部门，研究部门 / ~ စာတမ်း 学术论文，学术报告 / ~ ဆွေးနွေးပွဲ 学术讨论会 / ~ ပြုသည်။ 研究。 / ~ အဖွဲ့အစည်း 研究组织，研究机构 / ~ အသင်း 学术团体

သုတေသီ န၊ <thu' tei thi> 研究者，学者，学问家

သုတေသီပုဂ္ဂိုလ် န၊ <thu' tei ti 'pout ko> = သုတေသီ

သုစာဘုတ် န၊ <thout da bout> 神仙吃的美味

သုဗ္ဗောဂိုဏ်း န၊ <thu' d- ma gain> 缅甸敏东王与锡袍王时代由八位僧人创立的一个佛教教派

သုဗ္ဗောဇရပ် န၊ <thu' d-ma z-yat> ①神仙聚会的凉亭 ②敏东王建造的做佛事的一座亭子，位于曼德勒山脚下

သုနာပရန္တတိုင်း န၊ <thu' na p-ran ta' tain:> ①伊洛瓦底江西部和北部地区 ②南瞻部洲西部之岛

သုဏ္ဍကဝဠုနရာဇာ န၊ <thu' pan n-ka' g-lu' na' ya za> 大鹏金翅鸟၊ ~ သွံခံဆရာခံ 号称为大鹏金翅鸟的塞耶山

သုဘရာဇာ န၊ <thu' ba' ya za> 干低等活儿者(如看坟、送尸等)

သုမာလာ န၊ <thu' ma la> 天帝释的四大神姬之一

သုမင်္ဂလာ န၊ <thu' min g-la'> 吉祥

သုမင်္ဂလသုမင်္ဂလ န၊ <thu' min g-la' du' min g-la'> 婚丧喜事，红白喜事

သုရာ န၊ <thu' ra> [巴] 酒

သုဝ န၊ <thu' wa'> [巴] 鸚鵡

သုဝဏ္ဏ န၊ <thu' wun na'> [巴] 金子

သုဝဏ္ဏသုမိ/သုဝဏ္ဏသုမိ န၊ <thu' wun na' bon mi'> [巴] 缅甸德通(直通)县的古称

သုဝဏ္ဏလိပ် န၊ <thu' wun na' leit> (古)书信

သုဝဏ္ဏသျှ န၊ <thu' wun n-shan> 十大佛本生经故事中第三个故事里的主人公名

သုသာန် န၊ <thout than> [巴] 坟地，公墓၊ ~ စောင့် 守墓人 / ~ တစ်ပြင် 坟地 / ~ ခြေ 墓地，坟地，坟场

သူ န၊ <thu'> ①他的၊ ~ စာအုပ် 他的书 ②作宾语用၊ သူ့ကိုငါ့ပျက်ငါ့ပျက်ပျက် (成)害人终害己 ③作反身代词၊ ~ ဟာသူ 他自己 / ~ ကိုယ်သူ 他自己

သူ့ခမျာ န၊ <thu' kh-mya> 可怜他……၊ ~ ဆင်းဆင်း ရဲရဲနေထိုင်ရတာသည်။ 可怜他过着穷困的生活。

သူ့ထက်ကဲ န၊ <thu' det ke> ①凡事想要高人一等的 ②中指

သူ့ထက်ငြိုး က၊ <thu' det nga u:> 争先恐后地၊ ~ ပြောတယ်။ 争先恐后地讲。 / ~ လုပ်ကြတယ်။ 抢先干。

သူ့...နှင့်သူ့ ပ၊ <thu'...hnin' thu> (书)各自地၊ အခန်းတွင် ပစ္စည်းတွေကိုသူ့နေရာနှင့်သူထားသည်။ 房子里的东西放得井井有条。 / သူ့အလုပ်နှင့်သူလုပ်ပါစေ။ 让他自己干自己的事吧！ / ပြီးခဲ့သောဖြစ်ရပ်များအတွက်သူ့အကြောင်းနှင့်သူရှိပါစေတော့။ 过去的事儿就让它过去吧！ / သူ့အပြစ်နှင့်သူခံပေါ့။ 他咎由自取。

သူ့ပိုကိုယ်ပို န၊ <thu' bo' ko' bo'> 对人对己၊ ~ မျှတ အောင်လုပ်ရတယ်။ 要做到待人待己公平合理。

သူ့ဖက်ကိုယ်ဖက် န၊ <thu' bet ko' bet> 双方၊ ~ ကြည့်ပြီး မနှစ်နာရအောင်ဆောင်ရွက်သင့်တယ်။ 应该考虑到双方情况，做到不影响任何一方的利益。

သူ့လူကိုယ်ဖက် န၊ <thu' lu ko' bet> 内线儿

သူ့လူငါ့ဖက်သား န၊ <thu' lu nga' bet tha:> = သူ့လူကိုယ်ဖက်

သူ့လက်သူ့ခြေ န၊ <thu' let thu' khyei> 只有他一人管事儿，一手抓၊ ဒီဌာနမှာသူကအခုပ်ပဲနေရာတကာ ~ ချည်းပဲ။ 他是这个部门的主要人物，事事都是他一手抓。

သူ့သူ န၊ <thu' thu> (古)敌方的人

သူ့ညွှာသူ န၊ <thu' out sa thu> 他自己၊ ~ သိရမှာပေါ့။ 他自己当然知道！ / ~ နေပါစေပေါ့။ 由他去吧！

သူ့အိမ်သူ့ယာ န၊ <thu' ein thu' ya> 自立的门户၊ သား သမီးတွေ ~ နဲ့ဖြစ်နေကြပြီ။ 孩子们都各自成家立业了。

သူ့ I န၊ <thu> ①别人၊ ~ မတူအောင်တော်တယ်။ 很非凡，出类拔萃。 / ~ မသိပ်မယူရ။ 别偷偷拿走。 ②(合)加于动词后，意为……者，……的人၊ စာရေး ~ 作者 / တင်ဆက်ကြ ~ 表演者 ③(合)加于名词后，表女性၊ ရန်ကုန် ~ 仰光(女)人 / ကျောင်း ~ 女学生 ④人၊ ~ ယုတ် ~ မြတ် 坏人和好人

သူ့ II န၊ <thu> 他，她၊ ~ ကလေး 他，她(对年龄较小者的爱称)

သူ့ III န၊ <thu> 一人加一臂的高度၊ တ ~ နှစ် ~ မြင့်တယ်။ 有一两人高。 / အ ~ တရာချောက် 百丈深渊

သူ့ကာနီ န၊ <thu ga ni> [波] = ဝူကာနီ

သူ့ကောင် န၊ <thu gaun> 尸体

သူ့ကောင်ချပ် န၊ <thu gaun khyat> (古)马的一种旋毛

သူ့ကောင်ဆွဲ န၊ <thu gaun zwe> (古)马的一种旋毛

သူ့ကောင်တင် န၊ <thu gaun tin> ①灵床，停尸床 ②砍后倒在邻树上不落地的树干(迷信认为不能用它造房屋)